

၄။ သဒ္ဒါရှင်းလင်းချက်

၁. V た - ပုံစံ

တ သို့မဟုတ် だ ဖြင့် ဆုံးသော ကြိယာ၏ သဒ္ဒါပြောင်းလဲပုံကို တ - ပုံစံဟုခေါ်သည်။ တ - ပုံစံမှာ ကြိယာ တ - ပုံစံမှ တ နှင့် ငှေ့ တို့ တ နှင့် တ သို့ အသီးသီးပြောင်းလဲ၍ တည်ဆောက်သည်။ (ပင်မ ဖတ်စာအုပ်၏ သင်ခန်းစာ-၁၉မှ 練習 A-1 ကို မှီငြမ်းရန်)

- て - ပုံစံ → た - ပုံစံ
- かいて → かいた
- のんで → のんだ
- たべて → たべた
- きて → きた
- して → した

၂. V た - ပုံစံ ことがあります V ဖူးတယ်

လက်ရှိ စကားပြောနေချိန်၌ အတိတ်တွင် လုပ်ဆောင်ခဲ့သော အကြောင်းအရာကို အတွေ့အကြုံ အဖြစ် ဖော်ပြသော ပြောနည်း ဖြစ်သည်။

- ① 馬に 乗った ことがあります。 မြင်း စီးဖူးပါတယ်။  
တစ်ခုသော အတိတ်ကာလ၌ တစ်စုံတစ်ခုသော ပြုမူလုပ်ဆောင်မှုကို ပြုလုပ်ခဲ့သည်ဟူသော အကြောင်းကို ၎င်းအတိတ်ကာလ၏ အဖြစ်မှန် သက်သက်အနေဖြင့် ဖော်ပြရာတွင် အတိတ်ပုံစံကို အသုံးပြုကြောင်း သတိပြုရမည်။
- ② 去年 北海道で 馬に 乗りました。 မနှစ်က ဟော်ကိုင်ဒီးမှာ မြင်းစီးခဲ့ပါတယ်။

၃. V<sub>1</sub> た - ပုံစံ たり、V<sub>2</sub> た - ပုံစံ たり します V<sub>1</sub> လိုက် V<sub>2</sub> လိုက် လုပ်တယ်

ကိုယ်စားအဖြစ်မှတ်ယူနိုင်သော နာမ်တချို့ (နှစ်ခုသို့မဟုတ် နှစ်ခုနှင့်အထက်) ကို ကောက်နုတ်ဖော် ပြပြီး အတန်းလိုက် တန်းစီသော အခါဝိဘတ် ယ ကို အသုံးပြုသော်လည်း ကိုယ်စားအဖြစ်မှတ်ယူ နိုင်သော အပြုအမူတချို့ ကို ကောက်နုတ်ဖော်ပြသော အခါတွင် ယခုဝါကျပုံစံကို အသုံးပြုသည်။ ကာလကို ဝါကျ၏ အဆုံး၌ ဖော်ပြသည်။

- ③ 日曜日は テニスを したり、映画を 見たり します。  
တနင်္ဂနွေနေ့ဆို တင်းနစ်ရိုက်လိုက် ရုပ်ရှင်ကြည့်လိုက် လုပ်ပါတယ်။
- ④ 日曜日は テニスを したり、映画を 見たり しました。  
တနင်္ဂနွေနေ့တုန်းက တင်းနစ်ရိုက်လိုက် ရုပ်ရှင်ကြည့်လိုက် လုပ်ခဲ့ပါတယ်။

[မှတ်ချက်] သင်ခန်းစာ-၁၆၅ လေ့လာပြီးဖြစ်သော V<sub>1</sub> တ - ပုံစံ၊ [V<sub>2</sub> တ - ပုံစံ] V<sub>3</sub> များနှင့် အသုံးပြုကြား သဖြင့် သတိပြုရန် လိုအပ်သည်။ V<sub>1</sub> တ - ပုံစံ၊ [V<sub>2</sub> တ - ပုံစံ] V<sub>3</sub> သည် ၂ခုသို့မဟုတ် ၂ခုထက် ပို၍ ဆက် တိုက်ဖြစ်ပေါ်သော ပြုမူလုပ်ဆောင်မှုများကို ၎င်းတို့၏ ဖြစ်ပွားမှုအစီအစဉ်အတိုင်း ဖော်ပြသည်။

⑤ 日曜日は テニスを して、映画を 見ました。  
တနင်္ဂနွေနေ့က တင်းနစ်ရိုက်ပြီးတော့၊ ရုပ်ရှင်ကြည့်တယ်။  
သို့သော် V<sub>1</sub> တ ပုံစံ たり、V<sub>2</sub> တ ပုံစံ たり します ဖြင့် ကောက်နုတ်ဖော်ပြသော အပြုအမူများ အကြားတွင် မူအချိန်ပတ်သတ်မှုမရှိ။ ကိုယ်စားအဖြစ်မှတ်ယူနိုင်သော အပြုအမူတို့ကို ကောက်နုတ် ဖော်ပြခြင်း ဟုဆိုသော်လည်း နေ့စဉ်မဖြစ်မနေ လုပ်ဆောင်သည့် အမှုကိစ္စ (မနက်အိပ်ရာထခြင်း၊ ထမင်းစားခြင်း၊ ညအိပ်ရာဝင်ခြင်းစသည်) တို့ကို ယခုဝါကျပုံစံဖြင့် ပြောဆိုခြင်းမှာ သဘာဝမကျပေ။

၄. 

い -adj (〜) → ~く	} なります	~ ဖြစ်လာမယ်
な -adj [な] → ~に		

- なります သည် အခြေအနေပြောင်းလဲမှုကို ဖော်ပြသည်။
- ⑥ 寒い → 寒く なります အေး လာပါမယ်
  - ⑦ 元気 [な] → 元気に なります ကျန်းမာ လာပါမယ်
  - ⑧ 25歳 → 25歳に なります ၂၅ နှစ် ပြည့်ပါမယ်